

PRUScholar (ပရူပညာပန်းတိုင်)

ကလေးတွေရဲ့ ပညာရေးအတွက် ဒို့တွေငွေစုဆောင်းရအောင်။

မိမိရင်သွေး အနာဂတ်ဘဝ သက်တောင့်သက်သာနဲ့ အကောင်းဆုံးတွေကို
ပိုင်ဆိုင်နိုင်ဖို့ အခုကတည်းက ကြိုတင်စီစဉ်လိုက်ပါ။


PRUDENTIAL
ပရူဒန်ရှယ် အာမခံ

Listening. Understanding. Delivering.





သင့်ရင်သွေး၏ဘဝ လုံခြုံစိတ်ချရစေပြီး အိပ်မက်တွေ တကယ်ဖြစ်လာဖို့ အခုပဲစတင်လိုက်ပါ။

ပဏ္ဍပညာပန်းတိုင် အာမခံကိုရယူထားခြင်းဖြင့် မိမိရင်သွေးအတွက်အစကောင်းပြီး အနှောင်းသေချာသည့် ဘဝများကိုဖန်တီးပေးနိုင်မှာ ဖြစ်ပါသည်။ ငယ်စဉ်ကတည်းက သူတို့၏ပညာရေးအတွက် ရည်ရွယ်ပြီး ကိုယ်တတ်နိုင်သည့် ငွေပမာဏကို ပုံမှန်စုဆောင်းပေးထားခြင်းဖြင့် မိမိရင်သွေး ပညာရေးစိတ်အေးရစေမှာဖြစ်ပါသည်။ ပဏ္ဍပညာပန်းတိုင် အာမခံဆိုသည်မှာ မိမိအဖိုးတန်ရင်သွေးများအတွက် တန်ဖိုးမဖြတ်နိုင် သော လက်ဆင့်ကမ်းပေးနိုင်မည့် အမွေအနှစ် ဖြစ်ပါသည်။

အဓိက အားသာချက်များ

ပဏ္ဍပညာပန်းတိုင် အာမခံဆိုသည်မှာ ပရီမီယံကြေးပေးသွင်းရသည့်ကာလပြီးနောက်ပေါ်လစီသက်တမ်းကုန်ဆုံးသည်အထိနှစ်စဉ်အကျိုးခံစားခွင့် ရရှိသော ပညာရေးအာမခံဖြစ်ပါသည်။ ပဏ္ဍပညာပန်းတိုင် အာမခံတွင် အခြေခံ အကျိုးခံစားခွင့်အာမခံ နှင့် နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်အာမခံ ဟူ၍အမျိုးအစား (၂) မျိုးရှိပါသည်။ နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်အာမခံအစီအစဉ်အား ရွေးချယ်မည်ဆိုပါက သေဆုံးခြင်း (သို့) လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းအတွက်ပါ အကျိုးခံစားခွင့်များ ထပ်ဆောင်းရရှိမည် ဖြစ်ပါသည်။



ပညာရေးအတွက်အာမခံ ငွေကြေးအကာအကွယ်ရှိခြင်း
ပညာရေးအတွက်လိုအပ်သော ကျောင်းလခနှင့်ကုန်ကျစရိတ် များအတွက် အာမခံငွေများကို ၅ကြိမ်ခွဲ၍ ပြန်လည်ရရှိခြင်း



စိတ်အေးချမ်းသာရခြင်း
မမျှော်လင့်သော ဘဝအမျိုးအကွေများရင်ဆိုင်ရပါက ပရီမီယံကင်းလွတ်ခွင့်ရရှိခြင်း



ဝင်ငွေခွန်သက်သာခွင့်*
ပရီမီယံကြေးပေးသွင်းခြင်းသည် ဝင်ငွေခွန်ပေးဆောင်ရခြင်းကို သက်သာစေပါသည်



ပြီးပြည့်စုံသည့် အကာအကွယ်
နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်အစီအစဉ်ထားရှိခြင်းဖြင့်အာမခံ သက်တမ်းအတွင်းသေဆုံးခြင်း (သို့) လုံးဝနှင့်ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့ပါက ထပ်ဆောင်းအကျိုးခံစားခွင့်ရရှိခြင်း

အကျိုးခံစားခွင့်များ	အခြေခံ အကျိုးခံစားခွင့်	နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်
သေဆုံးခြင်း အတွက် အကျိုးခံစားခွင့်	N/A	✓
လုံးဝနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်	N/A	✓
ပရီမီယံ ကင်းလွတ်ခွင့်	✓	✓
ပညာရေး အကျိုးခံစားခွင့်	✓	✓

*ဝင်ငွေခွန်ဆိုင်ရာ နားလည်တတ်ကျွမ်းသူနှင့် ဆွေးနွေးတိုင်ပင်ပါ။

မိမိကလေး၏ အနာဂတ်ပညာရေးအိမ်များ လက်တွေ့ဖြစ်လာစေရန် ပရူပညာ့ပန်းတိုင် အစီအစဉ်က ကူညီပေးမှာပါ။

တက္ကသိုလ်၊ ကောလိပ်ဘွဲ့ရများကို မြန်မာနိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းကောင်းများစွာက စောင့်ကြိုလျက်ရှိပြီး ပညာသင်စရိတ်မှာ လည်း နှစ်စဉ် ၄.၀၈ % (က) အထိ မြင့်တက်လျက်ရှိပါသည်။ ထို့ကြောင့် ဘဝအတွက် ခိုင်မာသေချာသော ပညာရေးခရီးလမ်းကို အဟန့်အတားမရှိဖြောင့်ဖြူးစွာ ဆုံးခန်းတိုင်လျှောက်လှမ်းသင်ယူနိုင်ဖို့ရာ ငွေကြေးအကာအကွယ် စုဆောင်းထားရှိရန်လွန်စွာအရေးကြီးလှပါသည်။

ပြည်တွင်း တက္ကသိုလ်များနှင့် နိုင်ငံခြား တက္ကသိုလ်များတွင် တက်ရောက်ရန် ပျမ်းမျှ ကုန်ကျစရိတ်

	Case 1 ရန်ကုန်ရှိ အစိုးရ တက္ကသိုလ်များတွင် (၄) နှစ်တာ တက်ရောက်ရန် ပျမ်းမျှ ကုန်ကျစရိတ် (ခ)	Case 2 ရန်ကုန်ရှိ ပုဂ္ဂလိက တက္ကသိုလ်များတွင် (၃) နှစ်တာ တက်ရောက်ရန် ပျမ်းမျှ ကုန်ကျစရိတ် (ဂ)	*Case 3 စင်ကာပူရှိ တက္ကသိုလ်များတွင် (၄) နှစ်တာ တက်ရောက်ရန် ပျမ်းမျှ ကုန်ကျစရိတ် (ဃ)
၂၀၁၉ ခုနှစ် စစ်တမ်းများအရ (၄) နှစ်တာ တက်ရောက်ရသည့် တက္ကသိုလ်ဘွဲ့ရယူရန်အတွက် ကျောင်းစရိတ်	ကျပ် သိန်း (၉၀)	ကျပ် သိန်း (၂၃၀)	ကျပ်သိန်း ၁၅၀၀ နှင့်အထက် (စင်္ကာပူ ဒေါ်လာ ၁၅၃,၈၀၀ နှင့်အထက်)
ကာလပတ်လုံးစာ နေထိုင်စရိတ်#	ကျပ် သိန်း (၁၂၀)	ကျပ် သိန်း (၉၀)	ကျပ်သိန်း ၄၀၀ နှင့်အထက် (စင်္ကာပူ ဒေါ်လာ ၄၁,၅၄၄ နှင့်အထက်)
စုစုပေါင်း ကုန်ကျစရိတ်	ကျပ် သိန်း (၂၁၀)	ကျပ် သိန်း (၃၂၀)	ကျပ်သိန်း ၁၉၀၀ နှင့်အထက် (စင်္ကာပူ ဒေါ်လာ ၁၉၅,၃၄၄ နှင့်အထက်)

၁ နှစ်တာအတွက် ရန်ကုန်တွင် ပျမ်းမျှ နေထိုင်စရိတ်မြန်မာငွေ သိန်း ၃၀ (ခ)၊(ဂ)
 ၁ နှစ်တာအတွက် စင်္ကာပူတွင် ပျမ်းမျှ နေထိုင်စရိတ် စင်္ကာပူ ဒေါ်လာ ၁၀,၃၈၆ (ဃ)
 *ငွေလဲလှယ်နှုန်း စင်္ကာပူ ၁ ဒေါ်လာ = ငွေကျပ် ၉၅၉.၈ ကျပ်


(က)<https://knoema.com/data/myanmar+goods-and-services-indicators-inflation+goods-and-services-services-education>
 (ခ) <https://www.uy.edu.mm/admission/>
 (ဂ) <http://mic-education.com/programmes.php?BBM>
 (ဃ)<http://www.nus.edu.sg/oam/financial-aid/moe-tuition-grant-tuition-fees-and-cost-of-living>

အာမခံပေါ်လစီ၏ အင်္ဂါရပ်များ

အကျိုးပင်သည့်အသက်	လာမည့် မွေးနေ့တွင် အသက် (၁၈) နှစ် ပြည့်ပြီးဖြစ်ပြီး အသက် (၅၆) နှစ်ထက် မကျော်ရ။
ပေါ်လစီသက်တမ်း	(၉) နှစ်၊ (၁၁) နှစ်၊ (၁၄) နှစ်။
ပရီမီယံ ပေးသွင်းကာလ	(၅) နှစ်၊ (၇) နှစ်၊ (၁၀) နှစ်။
အကျိုးခံစားခွင့်များ	အခြေခံ အကျိုးခံစားခွင့် နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်
အာမခံထားငွေ	ကျပ် သိန်း (၅၀) မှ ကျပ်သိန်း (၁၀၀၀) အထိ

ပရူပညာပန်းတိုင် အာမခံ၏ လုပ်ဆောင်ပုံ

အသက် (၃၅) နှစ်ရှိပြီဖြစ်သည့် ကိုအောင်မှာ အသက် (၁၂) နှစ်အရွယ် မအေးဆိုသူ သမီးလေးတစ်ယောက်ရှိပါသည်။ မအေးက ဆရာဝန်ဖြစ်ချင်သောကြောင့် ကိုအောင်အနေနှင့် သမီးဖြစ်သူတက်ရောက်လိုသည့် ဆေးတက္ကသိုလ်ထားပေးနိုင်ဖို့ ကြိုတင်ငွေစုဆောင်းထားချင်ပါသည်။ ဒါကြောင့် ကိုအောင်က ပရူပညာပန်းတိုင်အစီအစဉ်ဖြင့် ကျပ်သိန်း (၂၀၀) အာမခံထားဖို့ဆုံးဖြတ်လိုက်ပါသည်။ ကိုအောင်ကပရီမီယံပေးသွင်းကာလသက်တမ်း (၅) နှစ်ကို ရွေးချယ်ခဲ့သည့်အတွက် ပရီမီယံ သက်တမ်း ပြီးဆုံးချိန်၊ သမီးဖြစ်သူ အသက် (၁၇) နှစ် ပြည့်ချိန် တက္ကသိုလ်သွားရန် အချိန်တွင်ပညာရေးအာမခံ၏နှစ်စဉ်အကျိုးခံစားခွင့်ဖြစ်သော ကျပ်သိန်း (၄၀) ကို (၅) နှစ်ဆက်တိုက် ရရှိမည် ဖြစ်ပါသည်။



အကျိုးခံစားခွင့်များ	အခြေခံ အကျိုးခံစားခွင့်	နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်
လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်	-	ကျပ် သိန်း (၂၀၀)
ပညာရေး အကျိုးခံစားခွင့်	ကျပ် သိန်း (၂၀၀)	ကျပ် သိန်း (၂၀၀)
စုစုပေါင်း ရရှိသည့် အကျိုးခံစားခွင့်	ကျပ် သိန်း (၂၀၀)	ကျပ် သိန်း (၄၀၀)
လက်ကျန် (၃) နှစ်စာအတွက်ပေးသွင်းရန်ကျန်ရှိသော ပရီမီယံကင်းလွတ်ခွင့် စုစုပေါင်း	ကျပ် (၁၁၄) သိန်း	ကျပ် (၁၂၄) သိန်း

- အထက်ဖော်ပြပါ စည်းကမ်းနှင့် သတ်မှတ်ချက်များသည် အပြည့်အစုံ မဟုတ်ပါ။ အသေးစိတ်အား အာမခံစာချုပ်တွင် ဖော်ပြနိုင်ပါသည်။
- အာမခံထားသူအနေနှင့် ပေါ်လစီကာလအတွင်း အာမခံထားရှိခြင်းကို ရပ်ဆိုင်းလိုပါက ပြန်အမ်းငွေကို ပြန်အမ်းငွေပေးသွင်းမှုအတိုင်း ထုတ်ပေးသွားပါမည်။ သို့သော် အသက်အာမခံ ပေါ်လစီသည် ရေရှည်ပေးသွင်း ရသော ပေါ်လစီဖြစ်သည့်အလျောက် ပေါ်လစီသက်တမ်းမပြည့်ဆည်းရပ်ဆိုင်းပါက (ပြန်အမ်းငွေရရှိနိုင်ပါက) ရရှိမည့် ပြန်အမ်းငွေသည် ပေးသွင်းခဲ့သော ပရီမီယံကြေးစုစုပေါင်းထက် လျော့နည်းနိုင်ပါသည်။
- အာမခံထားရှိသူသည် မိမိ၏ လိုအပ်ချက်နှင့် ကိုက်ညီပြီး ပေးသွင်းနိုင်သော နှုန်းထားဖြစ်စေမည့် အာမခံ ပေါ်လစီကို ရွေးချယ်ထားရှိရမည်ဖြစ်သည်။
- အချို့သော အခြေအနေများတွင် အာမခံ အကျိုးခံစားခွင့် မရရှိနိုင်ပါ။ ခြွင်းချက်များအား အာမခံလက်မှတ်တွင် ဖော်ပြနိုင်ပါသည်။ ပရူပညာပန်းတိုင်အာမခံ အကြံပေးများမှ ရရှိနိုင်သော အာမခံလက်မှတ်တွင် အသေးစိတ်အချက်အလက်များ၊ ခြွင်းချက်များအား လေ့လာနိုင်ပါသည်။



Frequently Asked Questions

၁။ ပရူဒန်ရှယ် အာမခံတွင် ဘာကြောင့် အာမခံထားသင့်တာလဲ။

ပရူဒန်ရှယ်အာမခံလုပ်ငန်းသည် ၁၈၄၈ ခုနှစ်ကတည်းက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် စတင်ခဲ့ပြီးနှစ်ပေါင်း (၁၇၀) ကျော်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာ့နေရာ အနှံ့မှ လူဦးရေ (၂၆) သန်းကျော်ကို အကောင်းဆုံးသော အာမခံဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ ယခုအခါမှာတော့ ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံသားတို့ရဲ့ ဘဝပိုမိုကောင်းမွန်စေရန်ရည်ရွယ်ပြီး အခိုင်မာဆုံးသောအာမခံဝန်ဆောင်မှုများဖြင့် အကာအကွယ်ပေးလျက်ရှိနေသောကြောင့် အာမခံဆိုလျှင် ပရူဒန်ရှယ်ကို ရွေးချယ်သင့်ပါသည်။

၂။ ပရူပညာပုဂ္ဂိုလ်တို့ အာမခံအကျိုးခံစားခွင့်ကို ကျောင်းပြင်ပအထွေထွေ အသုံးစရိတ်များအတွက် အသုံးပြုလို့ရပါသလား။

အသုံးပြုလို့ရပါသည်။ သင်အာမခံထားရှိပေးထားသောသင့်ရင်သွေး၏ ပညာရေးအကျိုးခံစားခွင့်ကိုရရှိမည်ဖြစ်ပြီး အဆိုပါအကျိုးခံစားခွင့်များကို ကျောင်းစရိတ် နှင့် အခြားအထွေထွေ အသုံးစရိတ်များအတွက် သုံးနိုင်ပါသည်။

၃။ အာမခံပေါ်လစီ ဝယ်ယူပြီးနောက် အခြေခံ အကျိုးခံစားခွင့်မှ နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်သို့ ပြောင်းလဲလို့ ရပါသလား။

ပရူပညာပုဂ္ဂိုလ်တို့ အာမခံသက်တမ်းကာလအတွင်းအပြောင်းအလဲတစ်စုံတစ်ရာကို ခွင့်ပြုထားခြင်းမရှိပါ။ သို့သော် ပရူပညာပုဂ္ဂိုလ်တို့ အစီအစဉ်အသစ်အား ထပ်မံဝယ်ယူပြီး ငွေပိုမိုစုဆောင်းနိုင်ပါသည်။

၄။ အကျိုးခံစားခွင့်မရရှိနိုင်သည့် အခြေအနေမျိုးများရှိပါသလဲ။

အာမခံထားသူသည် အောက်ပါအကြောင်းအရာများကြောင့် သေဆုံးခဲ့သော် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ရရှိမည်မဟုတ်ဘဲ အမ်းငွေကိုသာ ထုတ်ယူနိုင်မည်။

- (က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း။
- (ခ) အာမခံဝယ်စဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံ စသည့်နေ့မှ တစ်နှစ်အတွင်း သေဆုံးခြင်း။

အာမခံထားသူတစ်ဦးသည် အောက်ဖော်ပြပါအကြောင်းကိစ္စများကြောင့် လုံးဝနှင့်ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် လုံးဝနှင့်ထာဝစဉ်မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် (Total and Permanent Disability Benefit) အားရခွင့်မရှိပါ။ အမ်းငွေတန်ဖိုးပမာဏကိုသာ ပေါ်လစီရှင် / အကျိုးခံစားခွင့်ရှိသူအား ပြန်လည်ထုတ်ပေး မည်ဖြစ်ပါသည်။

- (က) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ် လုံးဝမသန်စွမ်းဖြစ်ခြင်း။
- (ခ) မိမိကိုယ်ကိုသတ်သေခြင်းကြောင့် မသေဘဲ ထာဝစဉ် လုံးဝမသန်စွမ်း ဖြစ်ခြင်း။
- (ဂ) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်သည့် ထာဝစဉ် လုံးဝမသန်စွမ်း ဖြစ်ခြင်း။
- (ဃ) ဘေးအန္တရာယ်ဖြစ်စေသော ဆေးကုသိုလ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ် လုံးဝ မသန်စွမ်း ဖြစ်ခြင်း။
- (င) ကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ် လုံးဝမသန်စွမ်းဖြစ်ခြင်း။
- (စ) အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။

၅။ ပရူပညာပုဂ္ဂိုလ်တို့ အာမခံကို မည်သည့်နေရာတွင် ဝယ်ယူနိုင်ပါသလဲ။

ပရူဒန်ရှယ် အာမခံ၏အကြံပေး သို့မဟုတ် နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲများသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ အသေးစိတ်သိရှိရန် Hotline ဖုန်းနံပါတ် 09 770110010 ဆက်သွယ်ပါ။ သို့မဟုတ် www.prudential.com.mm တွင်လည်း ဝင်ရောက် လေ့လာနိုင်ပါသည်။

Prudential Myanmar Life Insurance Limited

အမှတ် ၁၅-၀၁၊ ၁၅လွှာ၊ Sule Square ၊ ၂၂၁ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

Customer Service Hotline: ၀၉၇၇၀၁၀၀၀၀

www.prudential.com.mm

www.facebook.com/prudentialmyanmarlifeinsurance

